

Mountain View သတင်းလွှာ

စက်တင်ဘာလ 25 ရက်၊ 2019 ခုနှစ်

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 25 ရက်...မိဘ/ဆရာ စုံညီတွေ့ဆုံပွဲများ
ကြာသာပတေးနေ့၊ စက်တင်ဘာလ 26 ရက်.....မိဘ/ဆရာ စုံညီတွေ့ဆုံပွဲများ
သောကြာနေ့၊ စက်တင်ဘာလ 27 ရက်.....ကျောင်းပိတ်ရက်

ကျောင်းအုပ်ကြီး၏ အမှာစကား

ကျွန်ုပ်တို့၏ မိဘ/ဆရာ စုံညီတွေ့ဆုံပွဲများအတွင်း သင့်ကလေးငယ်များ၏ ဆရာများနှင့် တွေ့ဆုံရန် စီစဉ်ပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။ သင့်ဆရာ၊ Mountain View နှင့် သင့်ကလေးနှင့် ပတ်သက်သော အရေးကြီးသည့် အချက်အလက်များအား သင်လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်မိပါသည်။ သင့်ကလေးများ၏ ပညာရေးအား ပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း သင်သိရှိနိုင်မည်ဖြစ်ပါသည်။ ကျောင်းသားများသည် ကျောင်းတွင် ယခင်ကထက် ပိုရှုပ်ထွေးသည့်အရာများကို လေ့လာသွားရမည်ဖြစ်ပြီး ဤစိန်ခေါ်မှုများကို ၎င်းတို့ ကျော်လွှားနိုင်ရေးအတွက် ကူညီရန် အိမ်ရှိ သင်နှင့် ကျောင်းရှိ သင်ကြားပေးသူများ ပေါင်းစည်းလုပ်ကိုင်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ သင့်ကလေးငယ်များက သင့်အတွက် မည်မျှအရေးကြီးကြောင်းကို ပြသရန် အချိန်ပေး လုပ်ဆောင်ခြင်းအတွက် ကျေးဇူးတင်ပါသည်။

ကျောင်းကြို/ပို့နေရာ အသစ်

ကျောင်းဆင်းချိန်နှင့် ကျောင်းတက်ချိန်တွင် ကလေးငယ်များကို ကျောင်းပို့ပြီး ကျောင်းကြိုပေးနိုင်ရေးအတွက် မိဘများအား နေရာသစ်တစ်ခု ဖန်တီးပေးနိုင်ခြင်းကြောင့် ဝမ်းသာရပါသည်။ ကျောင်းနယ်မြေ၏ အနောက်ဘက်ခြမ်းရှိ ကားလမ်းက California လမ်းသွယ်တွင် ရပ်နားနိုင်စေပြီး ပါကင်နေရာကို ရှောင်သွားနိုင်စေပါသည်။ ယာဉ်အသွားအလာကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ပြီး ကျောင်းသားများ ဘေးကင်းစေရန် သင့်ကလေးအား မော်တော်ယာဉ်မှ အဆင်းအတက် မလုပ်ခိုင်းခင် ကျောင်းပို့ဧရိယာ၏ အဆုံးသို့ရောက်အောင် တတ်နိုင်သမျှမောင်းသွားပေးပါ။ ယင်းနေရာမှ ထွက်ခွာသည်နှင့် ညာဘက်သို့ ကျွေ့ပြီး California လမ်းသွယ်သို့ ဝင်ပါ။ ဘယ်ဘက်သို့ ကျွေ့ခြင်းက ယာဉ်ကြောပိတ်ဆို့နိုင်စေပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ သင့်အတွေ့အကြုံများတွင်

စိတ်ရှုပ်ရမှု လျော့နည်းပြီး ပို၍ဘေးကင်းစေရန် ကျွန်ုပ်တို့၏ကြို/ပို့ဖရိယာကို အသုံးပြုမည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်။

ကျောင်းအသင်းအဖွဲ့ကောင်စီ

ကျောင်းအသင်းအဖွဲ့ကောင်စီက ကျောင်းဝင်ငွေထွက်ငွေများကို အကောင်းဆုံး အသုံးချနိုင်ရန်၊ အတတ်ပညာဆိုင်ရာ တိုးတက်ရေး အစီအစဉ်များကို ဖန်တီးလုပ်ဆောင်ရန်နှင့် ဆွေးနွေးမှုများတွင် ကူညီပြီး ကျွန်ုပ်တို့၏ကျောင်းတွင် အစီအစဉ်တကျရှိသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် နည်းလမ်းအား ကူညီဆုံးဖြတ်ပေးပါသည်။ ကောင်စီသည် တစ်လတစ်ကြိမ် တွေ့ဆုံပါသည်။ ဖော်ပြပါ ပုဂ္ဂိုလ်များသည် ကျောင်းအသင်းအဖွဲ့ကောင်စီ၏ အသင်းဝင်များအဖြစ် ဆောင်ရွက်ရန်

စိတ်ဝင်စားလျက်ရှိသည်- Julianne Rabbi Jennifer Koh၊ Karla Jimenez၊ Osman Osman၊ Daniel Lengsary၊ Nichole Swink၊ Elsa Bermudez၊ Miriam Landeros၊ Viridiana Cardenas၊ Jeneanne Lock၊ Amy Jordan နှင့် Yesica Torres။ ကျောင်းအသင်းအဖွဲ့ကောင်စီ

အစည်းအဝေးများအား အောက်ပါ နေ့ရက်များတွင် မီးဖိုချောင်ဘေးရှိ၊ အသင်းအဖွဲ့သင်ကြားရေးစင်တာ၊ အခန်း 185 တွင် ကျင်းပသွားပါမည်။ အောက်တိုဘာလ 11 ရက်၊ နိုဝင်ဘာလ 8 ရက်၊ ဒီဇင်ဘာလ 13 ရက်၊ ဇန်နဝါရီလ 10 ရက်၊ ဖေဖော်ဝါရီလ 7 ရက်၊ မတ်လ 13 ရက်၊ ဧပြီလ 10 ရက်နှင့် မေလ 8 ရက်။ အခြားအစည်းအဝေးများအား လိုအပ်သလို ကျင်းပသွားမည်ဖြစ်ပါသည်။ ဤအစည်းအဝေးသို့ အများပြည်သူများလည်း ဆန္ဒရှိပါက တက်ရောက်နိုင်ပါသည်။

မည်သည့် ကျောင်းခရိုင် ဝန်ထမ်း သို့ မဟုတ် ကျောင်းသား များသည် ဝန်ထမ်း သို့ မဟုတ် ကျောင်းခရိုင် မှ မည်သည့် အစီအစဉ် ကို မဆို သို့ မဟုတ် တက်ကြွ လှုပ် ရှား မှု များ တွင် အသက် ၊ အသားအရောင် ၊ ဖွဲ့စည်းမသန် ဖြစ်မှု ၊ လိင် ၊ မည် သည့် လိင် ဖြစ် ကြောင်း ညွှန်းဆိုမှု ၊ မျိုးဗီဇ ဆိုင်ရာ သတင်း အချက် အလက် အရ ၊ မူလ နိုင်ငံ သား ဆိုင်ရာ ၊ ပဋိသန္ဓေ ရှိ မှု ၊ လူမျိုး ၊ ဘာသာ ၊ လိင်ပိုင်း ဆိုင်ရာ တိမ်းညွတ် မှု ၊ သို့ မဟုတ် စစ်ဘက် ဆိုင်ရာ တွင် တာဝန်ထမ်းဆောင် ခဲ့ ခြင်း အတွက် ရာ ထူး အဆင့် အတန်း တို့ ကို ရည် ရွယ် ပြီး ခွဲ ခြား ဆက်ဆံ မှု မပြု ရ ပါ။ ကျောင်းခရိုင်သည် ချမှတ် ထား သည့် အစီအစဉ် များ တွင် ၊ ဝန်ဆောင် မှု နှင့် မူဝါဒ အရ ဝန်ထမ်းများ ဆိုင်ရာ ၊ စောဒက တက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ် ၊ အစီအစဉ် များ ကို အသုံးပြု နိုင်မှု ၊ ကျောင်းခရိုင် ၏ ပိုင်ဆိုင်မှု များ ကို အသုံးပြု မှု ၊ ကျောင်းခန်း စသည် တို့ တွင် အားလုံး သာတူ ညီမျှ ပါဝင် ဆောင်ရွက် နိုင်ရန် နှင့် ဝန်ထမ်း များ သာတူ ညီမျှ ဖြစ်ခြင်း ဆိုင်ရာ အခွင့် အလမ်း ကို ချမှတ်ထားသည်။ ကျောင်းခရိုင်သည် အမေရိကန် ပြည်ထောင်စု ၏ ခေါင်းစဉ် ၃၆ အရ ကျောင်းခရိုင် ၏ အဆောက်အဦ များ ကို ငယ်ရွယ် သူများ အုပ်စု နှင့် အားလုံး ကို တူညီမျှတ ရွာ အသုံးပြု ရွှင့် ပေးထား ပါသည်။ အောက်ဖော်ပြ ပါ ပုဂ္ဂိုလ်သည် ဥပဒေ မဲ့စွာ ခွဲခြား ဆက်ဆံ ခံရမှု ၊ နှောင့်ယှက်ခံရခြင်း ၊ လက်တုံ့ ပြန်ခြင်း တို့ တွင် စောဒက တက်ခြင်း အတွက် ဆောင်ရွက် ပေး မည့် သူ ဖြစ်သည်။ (Tina Hatch၊ တိုင်တမ်းလွှာ စုံစမ်းစစ်ဆေးရေးဌာန။ ။ 440 East 100 South, Salt Lake City, Utah 84111, (801) 578-8388. (၈၀၁) ၅၇၈ - ၈၅၁ သင်သည် ကော်လိုရာ ဒို ပြည်နယ် ၊ဒင်ဗာ ဗြို့ မှာ ပြည်သူ့ အခွင့် အရေး ရုံး ကို လည်း ဆက်သွယ် နိုင်သည်။ စုံနံပါတ် (303) 844-5695. (၃၀၃) ၈၄၄ ၅၆၉၅